

ပဲ ~ ရှိနောက်မှငွေချေ၏။ 先除购后付钱。
အကြွေးအငုံ နှ၊ <a-kywei: a-ngan> 债
အကြွေးအငမ်း နှ၊ <a-kywei: a-ngan:> = အကြွေး
အကြွင်း နှ၊ <a-kywin:> ① 剩余, 残余部分, 遗迹; 余额;
 ခရီးကိုလည်းအပြင်းမသွားနှင့်၊ မီးကိုလည်း ~ မထားနှင့်။ (成) 路
 程别拼命赶, 灭火别遗留火星。 ②【数】余数
အကြွင်းကိန်း နှ၊ <a-kywin: gein:> 【数】余数
အကြွင်းကနန်း နှ၊ <a-kywin: g- nan:> 【数】差数, 余数
အကြွင်းပစ္စည်း နှ၊ <a-kywin: pyit si:> 【化】余渣
အကြွင်းမဲ့ ကဝ၊ <a-kywin: me> 绝对地, 无条件地, 全部
 地, 完全地, 彻底地: ယင်ကောင်များကို ~ သုတ်သင်ပစ်ပါ။
 要彻底消灭苍蝇。 / လူထုက ~ လက်ခံကြသည်။ 人民无
 条件地接受。 / သူ့ကို ~ ယုံကြည်သည်။ 对他绝对相信。
အကြွင်းအကျန် နှ၊ <a-kywin: a-kyan> 剩余, 残余, 残存者;
 余额; 遗迹
အကြပ် နှ၊ <a-kyut> 电石, 电气石
အခ နှ၊ <a-kha> 报酬
အခကြေးငွေ နှ၊ <a-kha' kyei: ngwei> 工资, 费用, 工钱
အခစား I နှ၊ <a-kha' za:> ① 靠薪金过活的人 ② 恭顺 II
 က၊ <a-kha' sa:> 拿月薪: ~ ရှိလုပ်သောသူတို့၏ရသောအခ
 拿薪水的人所得的工资
အခစားနား နှ၊ <a-kha' sa: na:> 工钱, 报酬
အခစားလုပ်အား နှ၊ <a-kha' sa: lout a:> 雇用劳动
အခစားဝင် က၊ <a-kha' za: win> 朝见帝王, 朝觐: ရှင်ဘုရင်
 ထံသို့ ~ ရောက်သည်။ 朝见国王。
အခမဲ့ I နှ၊ <a-kha' me> 免费: ~ ကုသိုလ်ဖြစ်ဆေးရုံ 慈善
 医院 / ~ ပညာရေးစနစ် 义务教育制 II ကဝ၊ <a-kha'
 me> 免费地: ~ လှူသည်။ 慈善捐献。 / ~ သက်မွေးမှု
 ပညာ 免费职业教育
အရာ နှ၊ <a-kh-ya> ① 纲要, 主要环节, 关键: ဘယ်အလုပ်ကို
 သဲလုပ်လုပ် ~ ကတော့လုပ်ပါ။ 无论干什么工作, 最重
 要的因素是人。 ② 缅甸古时的计时单位 ③ 娇声娇气的
 话: အတာတွေ ~ တွေနှင့်ညှတာကြောင့် 由于说话娇滴滴
 的, 所以……
အခလွတ် I နှ၊ <a-kha' lut> = အခမဲ့ II ကဝ၊ <a-kha' lut>
 = အခမဲ့
အခအယ နှ၊ <a-kha' a-ya> 低声下气, 恭顺, 恭候役使,
 献殷勤; 效犬马之劳
အခအယမ်း နှ၊ <a-kha'a-yan:> 侍候, 献殷勤; 晋谒
အခါ နှ၊ <a-kha> ① 时候 ② 节日, 喜庆日 ③ 黄道吉日
အခါကာလ နှ၊ <a-kha ka la> 时候, 时节, 时刻
အခါကောင်း I နှ၊ <a-kha gaun:> 好时机, 良机, 吉庆时
 刻, 黄道吉日, 良辰吉日 II က၊ <a-kha kaun:> 好时
 机, 时候适宜

အခါကြား က၊ <a-kha kya:> 禀奏皇帝参加朝廷典礼活动
 的时辰已到
အခါကြားအပြောက် နှ၊ <a-kha gya: a-myaut> 朝典开始时
 鸣放的炮
အခါကြီးရက်ကြီး နှ၊ <a-kha gyi: yet kyi:> 节日, 喜庆日, 吉
 日
အခါခါ ကဝ၊ <a-kha ga> 一次又一次, 屡次, 再三, 反复
အခါခါအခါခါခါခါ ကဝ၊ <a-kha ga a-khaut khaut> 反反
 复复, 一次又一次, 一遍又一遍, 来来回回地, 多次地
အခါခါအလီလီ ကဝ၊ <a-kha ga a-li li> 反复, 再三, 屡次,
 重复: 分成若干次地: အကြွေးကို ~ ဆပ်ပိသော်လည်းမကျေနိုင်
 ပဲရှိနေသည်။ 欠的债虽然还了好几次, 总也还不清。
အခါခါအလဲလဲ ကဝ၊ <a-kha ga a-le: le:> = အခါခါအလီလီ
အခါတပါး နှ၊ <a-kha d-ba:> (常用于故事开头) 从前……
အခါတော်နေ့ နှ၊ <a-kha daw nei> 佳节, 节日
အခါတောင်း က၊ <a-kha taun:> 请人选择黄道吉日, 择吉
အခါတိုင်း နှ၊ <a-kha dain:> 平时
အခါတန် က၊ <a-kha tan> 是时候了, 到了适宜的时候: ~
 လျှင်……ပါလိမ့်မည်။ 到了合适的时候, 就会……了。
အခါတွင်း နှ၊ <a-kha dwin:> ① 在节日期间 ② 斋期 (指
 缅甸泼水节和点灯节前的三个月)
အခါနေ့ နှ၊ <a-kha nei> 节日, 喜庆日
အခါပေး I နှ၊ <a-kha bei:> 指点黄道吉日的人 II က၊
 <a-kha pei:> ① 指点(进行某种行动的)黄道吉日 ②
 教唆
အခါမပြတ် ကဝ၊ <a-kha m-pyat> 经常地, 不间断地
အခါမရွေး ကဝ၊ <a-kha m-ywei:> 随时, 任何时候
အခါမလင့် ကဝ၊ <a-kha m-lin> ① 不失时机, 抓紧时机:
 အလုပ်ကို ~ ပြီးအောင်လုပ်ပါ။ 要抓紧时间做完工作。 ②
 任何时候: ~ ဝင်ထွက်နိုင်သည်။ 任何时候都可以进出。
အခါမလပ် ကဝ၊ <a-kha m-lat> 经常地, 不间断地: ပညာကို
 ~ ကြိုးစားသင်ရမည်။ 要不间断地努力学习知识。
အခါမဲ့ က၊ <a-kha me> 不合时令: ~ မိုး 不合时令的雨
 / ပန်းပင်ကို ~ ပွင့်စေနိုင်၏။ 能使花卉不在节令时开放。
အခါမိ ကဝ၊ <a-kha hmi> 赶在节日前, 及时…: တန်ခူး ~
 ပြန်ခဲ့ပါ။ 在结夏节前要及时回来。
အခါမြင့်မြင့် ကဝ၊ <a-kha myin' mye:> 长久地, 一贯
အခါရ က၊ <a-kha ya> 知道黄道吉日的时辰
အခါလေးမြင့် က၊ <a-kha lei: myin> 迟, 耽搁, 推迟, 长
 久, 久远
အခါလည် I က၊ <a-kha le> ① 过了一年, 满周岁: ~ သား
 一周岁小孩 / မထွေတာတောင် ~ သွားပီ။ 已经一年不见
 面了。 ② 过了一天 II နှ၊ <a-kha le> ① 周年 ② 一昼
 夜